

ပြည်ထောင်စုတရားသူကြီးချုပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်

ရက်စွဲ၊ ၂၀ ခုနှစ်၊ လ ရက်

အကြောင်းအရာ။ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားခြင်း

တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် ၁၉၅၄ ခုနှစ် တရားလွှတ်တော် ရှေ့နေများအဖြစ်ဝင်ခွင့် နည်းဥပဒေများ အပိုဒ် ၄ နှင့် ၅ ပါပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါ အတိုင်း တင်ပြလျှောက်ထားအပ်ပါသည် -

- ၁။ အမည် -----
- ၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----
- ၃။ အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ/ -----
ဖုန်းနံပါတ်/ Email -----
- ၄။ အဘအမည် -----
အလုပ်အကိုင် -----
လိပ်စာအပြည့်အစုံ -----
- ၅။ လျှောက်ထားသူအသက် -----
(မွေးသက္ကရာဇ်) -----
- ၆။ လူမျိုး / ဘာသာ -----
- ၇။ နိုင်ငံသား -----
- ၈။ ပညာအရည်အချင်း -----
- ၉။ ယခုအလုပ်အကိုင် -----
- ၁၀။ ယခင်အလုပ်အကိုင် -----
- ၁၁။ ယခုလျှောက်ထားချက်ကို ဆုံးဖြတ်ရာ၌ ထိခိုက်နိုင်ဘွယ်ရာရှိသည့် အဖြစ်အပျက် တစ်စုံတစ်ရာ ရှိ / မရှိ တိကျစွာဖော်ပြရန် -----
- ၁၂။ လျှောက်ထားသူအား တရားလွှတ်တော်ရှေ့နေအဖြစ် လက်ခံစာရင်းတင်သွင်းခွင့် ပြုပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်ခံတရားရုံးများတွင် လိုက်ပါဆောင်ရွက်ရန်ဆန္ဒ ရှိ / မရှိ တိကျစွာဖော်ပြရန် -----
- ၁၃။ လျှောက်ထားသူအား တရားလွှတ်တော်ရှေ့နေအဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင်သော်လည်းကောင်း၊ အခြားမည်သည့်ရုံးတွင်သော်လည်းကောင်း ယခင်က စာရင်းတင်သွင်းခဲ့ဘူးခြင်း ရှိ / မရှိ တိကျစွာဖော်ပြရန် -----
- ၁၄။ လျှောက်ထားသူသည် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ခြင်းမှ ရပ်စဲခံရခြင်း၊ စာရင်းမှ ပယ်ဖျက်ခံရခြင်း၊ မည်သည့်တရားရုံးကမျှ တားဆီးပိတ်ပင်ခံရခြင်း ရှိ / မရှိ တိကျစွာ ဖော်ပြရန် -----
- ၁၅။ လျှောက်ထားသူသည် ပြည်သူ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေခြင်း ရှိ / မရှိ တိကျစွာ ဖော်ပြရန် -----

၁၆။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားလက်မှတ်များ ပူးတွဲ တင်ပြပါသည် -

- (က) တိုက်ပုံအနက်ဖြင့်ရိုက်ထားသော ဓါတ်ပုံ (၃) ပုံ (၁လက်မ×၁လက်မခွဲ ပတ်လည်၊ နောက်ခံ အပြာရောင်)
- (ခ) အသက် (၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ
- (ဂ) တက္ကသိုလ်ဝင်တန်း / အခြေခံပညာအထက်တန်းစာမေးပွဲအောင် လက်မှတ် မူရင်းနှင့် မိတ္တူ
- (ဃ) ဥပဒေဘွဲ့/ ဥပဒေဘွဲ့နှင့် အဆင့်အတန်းတူညီကြောင်း သတ်မှတ်ထား သည့် ဘွဲ့/ ဒီပလိုမာ/ မှတ်ပုံတင်ရှေ့နေစာမေးပွဲအောင်လက်မှတ် မူရင်း နှင့်မိတ္တူ တို့အပြင် ရရှိထားသောဘွဲ့များအားလုံး၏ ဘွဲ့လက်မှတ်များ မူရင်းနှင့် မိတ္တူ
- (င) အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့ပြီးသည့် နေ့ရက်မှစ၍ (၃) နှစ်ကျော်စဉ်ဆက်မပြတ် အမှုလိုက်ပါဆောင်ရွက်ကြောင်းနှင့် အကျင့် စာရိတ္တကောင်းမွန်ကြောင်းကို လုပ်သက် (၁၀) နှစ်ပြည့်ပြီး တရား လွှတ်တော်ရှေ့နေ (၂) ဦး၏ ထောက်ခံစာမူရင်းနှင့်မိတ္တူ
- (စ) အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့ပြီးသည့် နေ့ရက်မှစ၍ စဉ်ဆက်မပြတ် ကောင်းသောသတင်းဖြင့် အနည်းဆုံး (၃) နှစ် တဆက်တည်း အမှုလိုက်ပါဆောင်ရွက်ကြောင်း သက်ဆိုင်ရာခရိုင်တရား သူကြီး၏ ထောက်ခံစာမူရင်းနှင့်မိတ္တူ
- (ဆ) မည်သည့်နေ့ရက်မှစ၍ အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့ပြီး ဖြစ်ကြောင်း ခရိုင်တရားသူကြီး ၏ စာရင်းတင်သွင်းခွင့်ပြုကြောင်း အကြောင်းကြားစာ မူရင်း နှင့်မိတ္တူ
- (ဇ) အမှန်တကယ် လိုက်ပါဆောင်ရွက်ခဲ့သည့် အမှုစာရင်းများနှင့်အတူ သက်ဆိုင်ရာခရိုင်/ မြို့နယ်တရားသူကြီးများ၏ ထောက်ခံစာမူရင်းနှင့်မိတ္တူ
- (ဈ) အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့် တာဝန်ခံလက်မှတ် နှင့် စဉ်ဆက် မပြတ် သက်တမ်းတိုးမြှင့်ထားသော တာဝန်ခံလက်မှတ်တို့၏ မူရင်းနှင့် မိတ္တူများ
- (ည) တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားဘူးခြင်းမရှိကြောင်း ကျမ်းကျိန်လွှာမူရင်းနှင့်မိတ္တူ
- (ဋ) အိမ်ထောင်စုဇယား မူရင်းနှင့်မိတ္တူ
- (ဌ) ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းချုပ်

လေးစားစွာဖြင့်

(လျှောက်ထားသူ)
 အထက်တန်းရှေ့နေလိုင်စင်အမှတ် (စဉ် -)
 နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -

မှတ်ချက်။

လျှောက်ထားသူများသည် လျှောက်လွှာနှင့်ပူးတွဲပါစာရွက်စာတမ်းများ (Hard Copy) ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်ပြလျှောက်ထား ရမည့်အပြင် အဆိုပါ လျှောက်လွှာ နှင့်ပူးတွဲပါစာရွက်စာတမ်းများကို SCAN ဖတ်၍ PDF or JPG File ဖြင့် **Email- LIDP@usc.gov.mm** ပေးပို့ရမည်။ Soft Copy ကိုလျှောက်လွှာနှင့် အတူ ဖြစ်စေ၊ Email မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်သည်။ Soft Copy ၏ File name နှင့် Email ဖြင့် ပေးပို့လာသည့် Subject name ကို (မိမိ၏အမည်+ADV) ဖြင့် ပေးပို့ လျှောက်ထားရမည် ဖြစ်ပါသည်။ (ဥပမာ-ဒေါ်လှိုင်လှိုင်ဦး၏ တရားလွှတ်တော်ရှေ့နေ လျှောက်ထားခြင်းအတွက် (hlainghlaingoo+ADV) ဖြင့်ဖော်ပြရန်ဖြစ်ပါသည်။)

တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်းများပူးတွဲပါရှိရမည် -

- ၁။ လျှောက်လွှာ (လျှောက်လွှာမူရင်းတွင် ရုံးခွန်တံဆိပ်ခေါင်း ၅၀၀/- ထမ်းဆောင် ရမည်။ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လိပ်မူ၍ လျှောက်ထားရမည်။)
- ၂။ တိုက်ပုံအနက်ဖြင့်ရိုက်ထားသော ဓါတ်ပုံ (၃) ပုံ (၁ လက်မ x ၁ လက်မခွဲ ပတ်လည်၊ နောက်ခံအပြာရောင်၊ အမျိုးသားများသည် တိုက်ပုံအနက်ဝတ်ဆင်ပြီး ခေါင်းပေါင်း မဝတ်ဆင်ရ။ ရင်ထိုးတံဆိပ်တပ်ဆင်ခြင်း မရှိစေရ။ အမျိုးသမီးများသည် ဆံပင်ထုံးဖွဲ့ ထားပြီး တိုက်ပုံအနက်ရောင်ဝတ်ဆင်ထားရမည်။ ရင်ထိုး၊ တံဆိပ် တပ်ဆင်ခြင်း မရှိစေရ။ လျှောက်လွှာတင်သည့်ရက်အတွင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။)
- ၃။ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ
- ၄။ တက္ကသိုလ်ဝင်တန်း / အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ
- ၅။ ဥပဒေဘွဲ့/ ဥပဒေဘွဲ့နှင့် အဆင့်အတန်းတူညီကြောင်း သတ်မှတ်ထားသည့် ဘွဲ့/ ဒီပလိုမာ/ မှတ်ပုံတင်ရှေ့နေစာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ တို့အပြင် ရရှိထားသောဘွဲ့များ အားလုံး၏ ဘွဲ့လက်မှတ်များမူရင်းနှင့် မိတ္တူတင်ပြရန်
- ၆။ လုပ်သက်(၁၀)နှစ်ပြည့်ပြီး တရားလွှတ်တော်ရှေ့နေ (၂) ဦး၏ အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းသည့်နေ့မှစ၍ (၃) နှစ်ဆက်တိုက် အမှုလိုက်ပါဆောင်ရွက်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြင်ရာ ဖျက်ရာ မပါရှိသည့် ထောက်ခံစာမူရင်း၊
- ၇။ အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပြီးသည့် နေ့ရက်မှစ၍ စဉ်ဆက် မပြတ် ကောင်းသောသတင်းဖြင့် အနည်းဆုံး (၃)နှစ် တစ်ဆက်တည်း အမှုလိုက်ပါ ဆောင်ရွက်ကြောင်း ပြင်ရာဖျက်ရာမပါရှိသော သက်ဆိုင်ရာ ခရိုင်တရားသူကြီး၏ ထောက်ခံစာမူရင်း
- ၈။ မည်သည့်နေ့ရက်မှစ၍ အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ ခရိုင်တရားသူကြီး၏ စာရင်းတင်သွင်းခွင့်ပြုကြောင်း အကြောင်းကြား စာ မူရင်းနှင့် မိတ္တူ
- ၉။ အမှန်တကယ်လိုက်ပါဆောင်ရွက်ခဲ့သည့် အမှုစာရင်းများနှင့်အတူ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်တရားသူကြီးများ၏ ထောက်ခံစာမူရင်း
- ၁၀။ အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့် တာဝန်ခံလက်မှတ် နှင့် စဉ်ဆက် မပြတ် သက်တမ်းတိုးမြှင့်ထားသော တာဝန်ခံလက်မှတ်တို့၏ မူရင်းနှင့် မိတ္တူများ
- ၁၁။ တရားလွှတ်တော်ရှေ့နေအဖြစ်လျှောက်ထားဘူးခြင်းမရှိကြောင်း ကျမ်းကျိန်လွှာမူရင်း
- ၁၂။ အိမ်ထောင်စုဇယား (ပုံစံ - ၆၆/၆) မူရင်းနှင့် မိတ္တူ
- ၁၃။ ကိုယ်ရေးအကျဉ်းချုပ် အပြည့်အစုံမူရင်း

မှတ်ချက်

- ၁။ အငြိမ်းစားဝန်ထမ်းများနှင့်စပ်လျဉ်း၍ သက်ပြည့်/နှစ်ပြည့် အငြိမ်းစားယူ ခွင့်ပြုသည့် အမိန့်မိတ္တူ(သို့မဟုတ်)အလုပ်မှ နှုတ်ထွက်ခွင့်ပြုသည့် အမိန့် မိတ္တူမှန်။
- ၂။ အထက်ပါအချက်များအားလုံး အစမှအဆုံး မိတ္တူတစ်စောင်ပါရှိရမည်။ မိတ္တူများ အားလုံးတွင် မိတ္တူမှန်ဖြစ်ကြောင်း လျှောက်ထားသူ ကိုယ်တိုင် တာဝန်ယူ လက်မှတ် ရေးထိုးရပါမည်။
- ၃။ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထား လာသည့် လျှောက်လွှာများအနက် ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။
- ၄။ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ - ၆၆/၆) တို့တွင် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ ကွဲလွဲမှုရှိနေပါက သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။ (တက္ကသိုလ်ဝင်စာမေးပွဲအောင် လက်မှတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ - ၆၆/၆) တို့ပါ မွေးသက္ကရာဇ်များကွဲလွဲနေပါက တက္ကသိုလ်ဝင်စာမေးပွဲအောင် လက်မှတ်ပါ မွေးသက္ကရာဇ်အမှန်ဖြစ်ကြောင်း ကျမ်းကျိန်လွှာဖြင့် ရှင်းလင်းတင်ပြရန်)
- ၅။ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) တို့တွင် အလုပ်အကိုင်ဖော်ပြထားပါက လက်ရှိအခြေအနေကို အထောက် အထားနှင့်တကွ ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။
- ၆။ ကိုယ်စားလှယ်လက်မှတ်ရေးထိုးခြင်းများ၊ မမှန်ဖော်ပြထားခြင်းများ စိစစ် တွေ့ရှိပါက လျှောက်လွှာကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။
- ၇။ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သူများသည် တရားလွှတ်တော်ရှေ့နေလိုင်စင် မရမီအချိန်အထိ မိမိ လက်ဝယ်ရှိ အထက်တန်း ရှေ့နေလိုင်စင်အား နှစ်စဉ်လိုင်စင်သက်တမ်း တိုးမြှင့်ရမည် ဖြစ်ပါသည်။
- ၈။ တရားလွှတ်တော်ရှေ့နေလိုင်စင် ထုတ်ပေးသည့်နေ့အထိ သက်တမ်းတိုးပြီးသော အထက်တန်းရှေ့နေလိုင်စင်မူရင်းနှင့် မိတ္တူ(၂)စောင်ကို မပျက် မကွက် တင်ပြရန် လိုအပ်ပါသည်။